



IPC HEALTH CORPORATE OFFICE:

106 Station Road Deer Park VIC 3023

PO Box 171 Deer Park VIC 3023

☎️- 9219 7142

ACN 136 685 151 ABN 68 846 923 225

Deer Park

106 Station Road
Deer Park VIC 3023

☎️- 03 9219 7142

Sunshine

122 Harvester Road
Sunshine VIC 3020

☎️- 03 9313 5000

Hoppers Crossing

117-129 Warringa Crescent
Hoppers Crossing VIC 3029

☎️- 03 8734 1400

St Albans

1 Andrea Street
St Albans VIC 3021

☎️- 03 9296 1200

Altona Meadows

330 Queen Street
Altona Meadows VIC 3028

☎️- 03 8368 3000

Wyndham Vale

510 Ballan Road
Wyndham Vale VIC 3024

☎️- 03 9216 7777

သင့်အတွက် သတင်းအချက်အလက်များ



ဤလက်ကမ်းစာစောင် အကြောင်းမှာ-

- သင့် အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများ
- သင့် အချက်အလက်သီးခြားရှုချက်နှင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များ
- တုံ့ပြန်သဘောထား သို့မဟုတ် မကျေနပ်ချက် တစ်ခုကို မည်သို့လုပ်ရမည်
- တစ်စုံတစ်ယောက်အား သင့်အတွက် ဆောင်ရွက်ပေးရန်နှင့် သင့်အား အထောက်အကူပြုပေးရန် မည်ကဲ့သို့ရယူမည်

သင် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုသည့်အခါ သင့်တွင် အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများရှိသည်။

ဝန်ထမ်းများနှင့် ဖောက်သည်များနှင့် တကွတည်းတို့၏စောင့်ရှောက်သူများသည် တစ်ဖက်နှင့်တဖက် လေးစားကြရန် ကျွန်ုပ်တို့ မျှော်လင့်ပါသည်။



သင်၏ အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများ

ကျွန်ုပ်တို့ထံမှ သင် မျှော်လင့်နိုင်သည့်အရာ-

- ကျွန်ုပ်တို့သည် သင့်အား ကြင်နာစွာနှင့် လေးစားစွာဖြင့် ပြောဆိုဆက်ဆံမည်။
- သင့်ကျန်းမာရေးကို မည်ကဲ့သို့ တိုးတက်အောင်လုပ်ရန်နှင့် ပတ်သက်ပြီး နည်းလမ်းများကို သင် ရွေးချယ်ရန် အထောက်အကူပြုမည့် သတင်းအချက်အလက်များကို သင့်အား ကျွန်ုပ်တို့ ပေးပါမည်။
- သင် လိုအပ်သည့် ဝန်ဆောင်မှုများအတွက် သင့်အား ကျွန်ုပ်တို့ သာနာမျှတစွာဖြင့် စိစစ်ပါမည်။
- သင့် စောင့်ရှောက်ရေးနှင့်ပတ်သက်ပြီး နည်းလမ်းများကို ရွေးချယ်ရာ၌ သင့်အား ပါဝင်ရွေးချယ်စေပါမည်။
- သင့်အနေဖြင့် ဝန်ထမ်း လဲပေးရန် တောင်းဆိုနိုင်ပါသည်။
- သင် ကုသမှုကို ငြင်းဆိုနိုင်သည်။
- သင့်အတွက် ဝန်ဆောင်မှုမှာ ယခု မှန်ကန်သည်မဟုတ်လျှင် သင် ငြင်းဆိုနိုင်သည်။ ယင်းနောက် သင် အဆင်သင့်ဖြစ်သည့်အခါ ကျွန်ုပ်တို့အား အသိပေးနိုင်သည်။
- သင့် ရက်ချိန်း အချိန်အတောအတွင်း အခန်းတွင်း၌ ကျောင်းသူကျောင်းသား သို့မဟုတ် သုတေသနလုပ်သူ ရှိနေသည်ကို သင် ငြင်းဆိုနိုင်သည်။
- သင့်အနေဖြင့် ရိုးသားသည့် တုံ့ပြန်သဘောထား ပေးနိုင်ကြောင်း သင် ခံစားသင့်သည်ဖြစ်သည့်အပြင်

- ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို သင် ဆက်လက် အသုံးပြုနိုင်ကြောင်း သိရှိသင့်ပါသည်။
- တစ်စုံတစ်ယောက်က သင့်အတွက် လုပ်ဆောင်ပေးရန်နှင့် သင့်အား ထောက်ပံ့ပေးရန် (ကိုယ်စားဆောင်ရွက်ပေးသူတစ်ဦး) ကို အကယ်၍ သင် လိုအပ်လျှင် ကျွန်ုပ်တို့ ရွေးချယ်ပေးနိုင်ပါသည်။
- ကျွန်ုပ်တို့သည် သင့်ကိုယ်ရေးအချက်အလက်များကို လုံခြုံစွာ ထိန်းသိမ်းထားပါလိမ့်မည်။
- သင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များ၏ မိတ္တူတစ်စောင်ကို သင် တောင်းခံနိုင်ပါသည်။
- အခြားသော ဝန်ဆောင်လုပ်ငန်းတစ်ခုခုထံ သင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကျွန်ုပ်တို့ မပေးကမ်းမီ သင့် ခွင့်ပြုချက် (သဘောတူညီချက်) ကို ကျွန်ုပ် ရယူပါမည်။
- ကျွန်ုပ်တို့သည် သင့်အား အရည်အသွေးမြင့်မားသော ဝန်ဆောင်မှုများကို ပေးပါမည်။
- ကျွန်ုပ်တို့သည် သင်၏ တိုင်းရင်းလူမျိုးရေးဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ နှင့် ဘာသာရေးဆိုင်ရာ ကိုးကွယ်မှုများနှင့် ယုံကြည်မှုများကို လေးစားပါမည်။
- ကျွန်ုပ်တို့သည် သတင်းအချက်အလက်များကို သင့်အား သင် နားလည်နိုင်စေရန် စကားပြန်မှတစ်ဆင့် ပေးပါမည် သို့မဟုတ် သင့်ဘာသာစကားဖြင့် သတင်းအချက်အလက်များကို ပေးပါမည်။

သင် သိရှိရန် လိုအပ်သည်မှာ

- အကယ်၍ သင် ရက်ချိန်း နောက်ကျပြီးမှရောက်လာလျှင် ကျွန်ုပ်တို့အနေဖြင့် သင့်အား ၎င်းအချိန်၌ ဝန်ဆောင်မှု အပြည့်အဝကို ပေးနိုင်မည် မဟုတ်ပါ။
- အကယ်၍ သင် ကျွန်ုပ်တို့အား အသိမပေးဘဲ ရက်ချိန်းလာရန် ပျက်ကွက်လျှင် ကျွန်ုပ်တို့အနေဖြင့် သင့်အား ဝန်ဆောင်မှုကို ဆက်လက် ပေးနိုင်မည် မဟုတ်ပါ။

- အကယ်၍ သင် အောက်ပါကိစ္စဖြစ်လျှင် ကျွန်ုပ်တို့ ဝန်ဆောင်မှုပေးရန် ငြင်းဆိုနိုင်သည်-
 - အရက်မူးနေလျှင် သို့မဟုတ် မူးယစ်ဆေးဖြင့် ယစ်မူးနေလျှင်
 - ရိုင်းပြပြီး ဝန်ထမ်းအပေါ် မတရားပြုကျင့်လျှင်
 - တစ်ယောက်ယောက်အား နာကျင်စေရန် မြိန်းခြောက်လျှင်
 - တစ်ယောက်ယောက်အား လိင်ပိုင်းဆိုင်ရာအားဖြင့် အနှောင့်အယှက်ပေးလျှင် တို့ဖြစ်ပါသည်။

သင့်ထံမှ ကျွန်ုပ်တို့ မျှော်လင့်သည့်အရာ

- ကျေးဇူးပြု၍ သင့် ရက်ချိန်းများအတွက် အချိန်မှန် လာရောက်ပါ။
- အကယ်၍ သင် ရက်ချိန်းကို မလာရောက်နိုင်လျှင် ကျေးဇူးပြု၍ အနည်းဆုံး တစ်ရက် ကြိုတင်ပြီး ကျွန်ုပ်တို့အား အသိပေးပါ။ သို့မှသာ ကျွန်ုပ်တို့အနေဖြင့် ၎င်းရက်ချိန်းကို တစ်စုံတစ်ယောက်အား ပေးနိုင်မည်ဖြစ်ပါသည်။
- ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုစဉ် သင် တွေ့သည့်လူတိုင်းအပေါ် လေးစားမှုနှင့် ဖော်ရွေမှုကို ပြသပါ။
- အကယ်၍ သင် နားမလည်လျှင် ပိုမိုသော အချက်အလက်များကို တောင်းခံပါ။ အထူးသဖြင့် အချို့ကုသမှုအတွက် သင့် ခွင့်ပြုချက်ကို ပေးရန် သင် လိုအပ်သည့်အခါ ဖြစ်ပါသည်။
- သင့်အိမ်သည် ကျွန်ုပ်တို့၏ ဝန်ထမ်းများအတွက် သူတို့ သင့်ထံလာရောက်လျှင် လုံခြုံကြောင်း သေချာအောင်လုပ်ပါ။ အိမ်မွေးတိရစ္ဆာန်များကို အဝေး၌ထားရန်နှင့် ကျွန်ုပ်တို့၏ ဝန်ထမ်းများ သင်နှင့်အတူရှိနေစဉ် ဆေးလိပ်

- မသောက်ရန်တို့ဖြစ်ပါသည်။
- သင့် ကျန်းမာရေး ဝန်ထမ်းက ပေးသည့်အကြံဉာဏ်ကို သင်၏ အကောင်းဆုံး အရည်အချင်းရှိသလောက် လိုက်နာဆောင်ရွက်ပါ။
- အကယ်၍ သင်သည် ကျွန်ုပ်တို့ သိရှိရန်လိုအပ်သည့် အရာများကို ကျွန်ုပ်တို့အား မပြောပြလျှင် ကျွန်ုပ်တို့အနေဖြင့် သင့်အား ကူညီနိုင်မည် မဟုတ်ကြောင်း ကျေးဇူးပြု၍ နားလည်ပါ။
- ကျွန်ုပ်တို့၏ အဆောက်အဦများကို လူတိုင်းအတွက် လုံခြုံသည့်နေရာတစ်ခု အဖြစ်ထားရန် ကျွန်ုပ်တို့အား ကူညီပါ-
 - အခြားလူများနှင့် သူတို့၏ အချက်အလက်သီးခြားရှိရေးကို အချိန်တိုင်း လေးစားပါ
 - သင့် ကိုယ်ရေးကိုယ်တာ အသေးစိတ်အချက်များ ပြောင်းလဲသည့်အခါ ကျွန်ုပ်တို့အား ပြောပါ
 - ကုသမှုအတွက် သင့်အား ငှားရမ်းပေးထားသည့်အရာများကို ဂရုစိုက်ပါ။



သင့် အချက်အလက်များကို ကောင်းမွန်စွာ အကာအကွယ်ပေးထားပါသည်

သင့် အချက်အလက်များကို သီးသီးခြားခြား ထားသိုထားရန် ကျွန်ုပ်တို့ တာဝန်ယူထားပါသည်။ သင့် အချက်အလက်သီးခြားရှုစေရေးကို ဥပဒေအရလည်း အကာအကွယ်ပေးထားပါသည်။ ကျွန်ုပ်တို့သည် သင့်အချက်အလက်များကို မြင့်မားသောအဆင့် လုံခြုံမှုအောက်၌ လုံခြုံအောင် သိမ်းထားပေးပါသည်။

သင့် အချက်အလက်များကို သင် လိုအပ်လျှင် သင် ကြည့်ရှုနိုင်သည်။ သင့် ကျန်းမာရေးစောင့်ရှောက်မှု မှတ်တမ်းကို ကြည့်ရှုရန်အတွက်နှင့် လိုအပ်လျှင် ပြင်ဆင်ပေးရန်အတွက် တောင်းဆိုရန် အခွင့်အရေး သင့်တွင် ရှိသည်။



သင့် အချက်အလက်များမှာ သီးခြားအတွင်းရေးကိစ္စဖြစ်သည်

ကျွန်ုပ်တို့သည် ဗစ်တိုးရီးယားပြည်နယ် အချက်အလက်သီးခြားရှုခေး ဥပဒေများနှင့် လူသားနှင့် ကျန်းမာရေးဝန်ဆောင်မှုများ ဌာန အချက်အလက် သီးခြားရှုခေး စည်းမျဉ်းများကို အတိအကျ လိုက်နာပါသည်။

သင့်အကြောင်း မည်သည့်အချက်အလက်များကို ကျွန်ုပ်တို့ ကောက်ခံပါသနည်း။

သင့် အမည်နှင့်ဆက်သွယ်ရမည့်အသေးစိတ်အချက်များကို သင့်ကိုယ်ရေးကိုယ်တာ ကျန်းမာရေးစောင့်ရှောက်မှုမှတ်တမ်းတွင် ကျွန်ုပ်တို့မှတ်တမ်းပြုထားပါသည်။ သင့်အခြေအနေနှင့်ပတ်သက်သည့် အချက်အလက်များ၊ သင့် ကုသမှုနှင့်ပတ်သက်သည့် စောင့်ရှောက်မှု အစီအစဉ်နှင့် တိုးတက်မှုအခြေအနေအပါအဝင် သင့်ကျန်းမာရေး အသေးစိတ်အချက်များကို သင့်ကျန်းမာရေးစောင့်ရှောက်မှုမှတ်တမ်းတွင် သင် သွားရောက်သည့်အခါတိုင်း ရေးသွင်းထားပါသည်။

သင့်အကြောင်းအချက်အလက်ကို ကျွန်ုပ်တို့ မည်သည့်အတွက်ကြောင့် ကောက်ခံပါသနည်း။

ကျွန်ုပ်တို့ ကောက်ခံသည့်အချက်အလက်များမှာ သင့်လိုအပ်ချက်အသေးစိတ်ကို ယနေ့ထိမှတ်တမ်းအပြည့် ဖြစ်နေရန်အတွက် ကျွန်ုပ်တို့ကို အထောက်အကူပြုပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့က သင့်အား အကောင်းဆုံးနည်းလမ်းဖြင့် စောင့်ရှောက်ပေးနိုင်ပါသည်။

ကျွန်ုပ်တို့သည် အချို့အထွေထွေ အချက်အလက်များကိုလည်း ကျန်းမာရေးဌာနသို့ သတင်းပို့ပေးပါသည်။ ၎င်းသည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများအား အစီအစဉ်ရေးဆွဲရေးနှင့် တိုးတက်အောင်လုပ်ရာ၌ အထောက်အကူပေးပါသည်။

ကျွန်ုပ်တို့သည် သင့်အား မည်သည့်အကြောင်း ဖော်ထုတ်နိုင်မည့် မည်သည့်အချက်အလက်ကိုမျှ ထုတ်ဖော်မပေးပါ။

သင့် အကြောင်းအချက်အလက်ကို မည်သူတို့က ကြည့်ပါသလဲ။

သင့် စောင့်ရှောက်မှု၌ ပါဝင်ပတ်သက်သည့် IPC ကျန်းမာရေးဌာနရှိ ဝန်ထမ်းများကသာ သင့် အချက်အလက်ကို ကြည့်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့သည် သင့် အကြောင်း အချက်အလက်ကို အကယ်၍ သင်က သဘောတူလျှင် သို့မဟုတ် ကျန်းမာရေး အရေးပေါ်ကိစ္စကဲ့သို့ ဥပဒေအရ ကျွန်ုပ်တို့ လုပ်ရန်လိုအပ်မှသာလျှင် ကျွန်ုပ်တို့ အခြားဝန်ထမ်းများသို့ ထုတ်ဖော်ပေးပါသည်။

သင့် အချက်အလက် ဘာဖြစ်မည်ကိစ္စ၌ သင့်တွင် ပြောခွင့်ရှိပါသည်။ အောက်ပါကိစ္စ၌ ကျွန်ုပ်တို့သည် သင့် အချက်အလက်ကို မည်သူ့ကိုမဆို ဝေမျှဖလှယ်လိမ့်မည် မဟုတ်ပါ။

- အသေးစိတ်အချက်အလက်များကို ဝေမျှဖလှယ်ရန် သင်က ကျွန်ုပ်တို့အား ပြောသည် မဟုတ်လျှင်

- သင် သဘောတူညီချက်ပေးသည် (သင် သဘောတူသည်) မဟုတ်လျှင်
- သင့်အသက် သို့မဟုတ် တစ်စုံတစ်ယောက်ယောက်၏ အသက်ကို အန္တရာယ်ရှိသည် မဟုတ်လျှင်
- ကလေးများ၏ သို့မဟုတ် သူတို့မိသားစုများ၏ လုံခြုံရေး သို့မဟုတ် သာယာကောင်းမွန်ရေးကို အပြင်းအထန် ခြိမ်းခြောက်မှုရှိကြောင်း ကျွန်ုပ်တို့ ထင်မြင်သည် မဟုတ်လျှင်
- ၎င်းမှာ သင်၏ အကောင်းဆုံး အကျိုးကျေးဇူး ဖြစ်သည် မဟုတ်လျှင်
- အချို့သော ကူးစက်ရောဂါများ နှင့် ကင်ဆာရောဂါအမျိုးအစားများ သို့မဟုတ် တရားရုံးမှ ကြားနာနေဆဲဖြစ်သည့် အချို့အမှုအခင်းများ ကဲ့သို့ ထုတ်ဖော်ရန် ဥပဒေက ကျွန်ုပ်တို့အား စေခိုင်းသည် မဟုတ်လျှင်

သင့် အချို့အချက်အလက်များကို မဝေမျှရန် သို့မဟုတ် သင့် ကျန်းမာရေးစောင့်ရှောက်မှု မှတ်တမ်းကို မည်သူကကြည့်ရန်အတွက် ကန့်သတ်ရန် သင့်တွင် အခွင့်အရေးရှိပါသည်။ သို့သော်လည်း ၎င်းသည် အကောင်းဆုံး ဖြစ်နိုင်သော ဝန်ဆောင်မှုများကို သင့်အား ပေးအပ်ရန် ကျွန်ုပ်တို့အတွက် ခက်ခဲစေနိုင်ပါသည်။ အကယ်၍ သင့် သဘောတူခွင့်ပြုချက်ကို ပြောင်းလဲလိုလျှင် သို့မဟုတ် ဖျက်သိမ်းလိုလျှင် ကျွန်ုပ်တို့အား ပြောပါ။

သင့်တွင် ကုသမှုကို လက်ခံရယူရန် သို့မဟုတ် ငြင်းပယ်ရန် အခွင့်အရေးရှိပါသည်။

သင့် ကျန်းမာရေး ဝန်ထမ်းက သင့်အား သင်၏ ရောဂါအခြေအနေ (များ) နှင့် ဤရောဂါအခြေအနေ (များ) အတွက် ဖြစ်နိုင်သော ကုသမှုများကို ရှင်းပြပြီးသည်နှင့်တစ်ပြိုင်နက် သင်သည် ကုသမှုအတွက် ခွင့်ပြုချက်ပေးရန် သို့မဟုတ် ငြင်းပယ်ရန် ရွေးချယ်နိုင်ပါသည်။ သဘောတူညီချက် ပုံစံပေါ်တွင် သင်သည် သင့်ကျန်းမာရေးစောင့်ရှောက်မှု မှတ်တမ်း၌ ဥပမာ ကုသမှုကို ငြင်းပယ်သည် သို့မဟုတ် လက်ခံသည် သင့်ရွေးချယ်မှု နဖေးတွင် သင့် အမည်ကို လက်မှတ်ထိုးမည်ဖြစ်သည်။

ကျန်းမာရေး ဓါတ်ပုံများ သို့မဟုတ် အသံ မှတ်တမ်း

အချို့ ကျန်းမာရေး ဝန်ထမ်းများသည် ဓါတ်ပုံ (များ) ရိုက်ယူရန် လိုအပ်နိုင်ပါသည်။ ဥပမာ ခြေထောက်အနာ တိုးတက်မှုအခြေအနေကို စစ်ဆေးရန် သို့မဟုတ် သင့်အသံကို မှတ်တမ်းတင်ရန်ဖြစ်သည်။ အကယ်၍ သင် ဤသို့လုပ်ရန် သဘောတူလျှင် သင် သဘောတူညီချက်ပုံစံရှိ သင့် ကျန်းမာရေးစောင့်ရှောက်မှု မှတ်တမ်းတွင် သင့်အမည်ကို လက်မှတ်ရေးထိုးမည်ဖြစ်သည်။



တုံ့ပြန်သဘောထား ပေးခြင်း

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများနှင့် အဆောက်အအုံများတို့နှင့်ပတ်သက်၍ သင် ဘာကိုထင်မြင်ကြောင်း ကျွန်ုပ်တို့ သိလိုပါသည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို တိုးတက်အောင်လုပ်ရန်အတွက် ကျွန်ုပ်တို့ သင့် တုံ့ပြန်သဘောထားအပေါ် အားထားပါသည်။

- သင့်အနေဖြင့် ဝေဖန်ချက်များကို ရေးသားနိုင်ပြီး ၎င်းတို့ကို စောင့်ဆိုင်းခန်းရှိ တုံ့ပြန်သဘောထားပုံးထဲ ထည့်ထားနိုင်ပါသည်။
- သင်သည် မည်သည့်ဝန်ထမ်းကိုမဆို လူချင်း ပြောဆိုနိုင်သည် သို့မဟုတ် ဖုန်းဖြင့်ပြောဆိုနိုင်ပါသည်။
- ကျွန်ုပ်တို့သည် သင့်အား ဖောက်သည် တုံ့ပြန်သဘောထား စစ်တမ်းကို ကျွန်ုပ်တို့၏ ဝန်ဆောင်မှုနှင့်ပတ်သက်၍ ဖြည့်စွက်ပေးရန် မေးမြန်းနိုင်ပါသည်။ ဤစစ်တမ်းတွင် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို စီစဉ်ရေးဆွဲရန်နှင့် ပြန်လည်သုံးသပ်ရန်အတွက် အထောက်အကူပြုစေမည့် မေးခွန်းများကို မေးမြန်းထားပါသည်။
- ဝန်ဆောင်မှုနှင့်ပတ်သက်၍ စိုးရိမ်မှုတစ်ခုခုကို အကယ်၍ သင် ဆွေးနွေးလိုလျှင် သင့်အား အထောက်အကူပြုပေးမည့် မည်သူ့ကိုမဆို သင် ခေါ်လာနိုင်ပါသည်။
- အကယ်၍ သင် ဝန်ဆောင်မှု၏ တစ်စိတ်တစ်ဒေသကို မကျေနပ်လျှင် သင့်အနေဖြင့် တရားဝင် တိုင်တန်းနိုင်ပါသည်။ သင် တက်ရောက်ခဲ့သည့် IPC campus ကို ဖုန်းခေါ်ပြီး အစီအစဉ် မန်နေဂျာ၊ ညွှန်ကြားရေးမှူး၊ သို့မဟုတ် အလုပ်အမှုဆောင် အရာရှိချုပ်နှင့် စကားပြောဆိုရန် တောင်းဆိုပါ။
- သင့်အနေဖြင့် ကျန်းမာရေး ဝန်ဆောင်မှုများ ကော်မရှင်နာမင်းကြီးကိုလည်း ဖုန်း 1300 582 113 ဖြင့်ဆက်သွယ်နိုင်ပါသည်။

အခြား မေးခွန်းတစ်ခုခု ရှိပါသလား။

သင် ကျွန်ုပ်တို့၏ စောင့်ရှောက်မှုအောက်၌ရှိနေစဉ်အတွင်း သင့်အကြောင်းအချက်နှင့်ပတ်သက်၍ ဘာဖြစ်မည့် အကြောင်း အခြားမေးခွန်းတစ်ခုခု အကယ်၍သင့်တွင် ရှိလျှင် သို့မဟုတ် သို့မဟုတ် သင့်မှတ်တမ်းကို သင် ရယူကြည့်ရှုလိုလျှင် ကျေးဇူးပြု၍ ကျွန်ုပ်တို့၏ IPC Health ဝန်ထမ်းများအနက် တစ်ဦးနှင့်ပြောဆိုပါ။

သတင်းအချက်အလက် သီးခြားရရှိရေးဆိုင်ရာ မူဝါဒ မိတ္တူ တစ်စောင်ကို ရယူရန်- www.humanservices.gov.au/customer/privacy တွင်ဝင်ရောက်ရယူပါ။

မကျေနပ်ချက်တိုင်တန်းလွှာများ

အကယ်၍ သင့်တွင် မကျေနပ်ချက် တစ်ခုရှိလျှင် လက်ဦးအနေဖြင့် ကျေးဇူးပြု၍ IPC Health ၏ အလုပ်အမှုဆောင် အရာရှိချုပ်ကို ဖုန်း 9219 7142 ဖြင့် ဆက်သွယ်ပါ သို့မဟုတ် ကျန်းမာရေး ဝန်ဆောင်မှု ကော်မရှင်နာမင်းကြီးကို ဖုန်း 1300 582 113 ဖြင့်ဆက်သွယ်ပါ။

ကိုယ်စားပြုဆောင်ရွက်ပေးခြင်း

ကိုယ်စားဆောင်ရွက်ပေးသူ ဆိုသည်မှာ အဘယ်နည်း။

ကိုယ်စားဆောင်ရွက်ပေးသူ တစ်ဦးမှာ တစ်စုံတစ်ယောက်ဖြစ်ပြီး သင်လိုအပ်သည့် ဝန်ဆောင်မှုများကို သင် ရရှိရန် သင့်အတွက် ဆောင်ရွက်ပေးသူဖြစ်သည်။ သူတို့သည် သင့် ကျန်းမာရေးနှင့်ပတ်သက်သည့် သင့် အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို သင် နားလည်ရန်ကိုလည်း ကူညီပေးနိုင်ပါသည်။ ကိုယ်စားဆောင်ရွက်ပေးသူ တစ်ဦး ဖြစ်နိုင်သည်မှာ-

- မိတ်ဆွေတစ်ဦး
- မိသားစုဝင် တစ်ဦး
- အကျိုးဆောင် ဝန်ဆောင်မှုဌာန တစ်ခုမှ တစ်စုံတစ်ယောက်

IPC Health သည် သင့်အတွက် ကိုယ်စားဆောင်ရွက်သူတစ်ဦးကို တောင်းခံပေးနိုင်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် သင့်အတွက် မှန်ကန်သည့် ကိုယ်စားဆောင်ရွက်ပေးသူတစ်ဦး ရရှိရန် ကူညီပေးပါမည်။ သင့်အနေဖြင့် မိတ်ဆွေ သို့မဟုတ် မိသားစုဝင်တစ်ဦးကို သင့်ရက်ချိန်းသို့ လာရောက်စေလိုလျှင် သို့မဟုတ် သင့်ကိုယ်စား သင့် စောင့်ရှောက်မှုတွင် ပါဝင်စေလိုလျှင် ကျေးဇူးပြု၍ သင်၏ IPC Health ဝန်ထမ်းအား ပြောဆိုပါ။ သို့မဟုတ် သင့်အနေဖြင့် အကျိုးဆောင် ဝန်ဆောင်မှုဌာနကို ဆက်သွယ်နိုင်ပြီး သင့်အတွက် ဤသို့လုပ်ပေးရန် သူတို့အား တောင်းဆိုနိုင်ပါသည်။

အကျိုးဆောင် ဝန်ဆောင်မှုဌာနများ

The Office of the Public Advocate
ဖုန်း- 1300 309 377
www.publicadvocate.vic.gov.au

Aged Care Advocacy
အခမဲ့ ဖုန်း- 1800 200 422
www.myagedcare.gov.au

Residential Care Rights
အခမဲ့ဖုန်း- 1800 700 600
www.era.as.au

Action on Disability with Ethnic Communities
အခမဲ့ ဖုန်း- 1800 626 078
www.adec.org.au

အရေးကြီးသော အခြား နံပါတ်များ-
Health Complaints Commissioner
ဖုန်း- 1300 582 113
ဖက်စ်- 9032 3111
<https://hcc.vic.gov.au>

Office of the Australian Information Commissioner
ဖုန်း- 1300 363 922
www.oaic.gov.au

Department of Health and Human Services
ဖုန်း- 1300 650 172
www.dhhs.vic.gov.au

The Victorian Ombudsman
အခမဲ့ ဖုန်း- 1800 806 314
www.ombudsman.vic.gov.au

The Equal Opportunity Board
ဖုန်း- 1300 292 153
www.humanrightscommission.vic.gov.au

ပိုမိုသိရှိလိုသော အချက်အလက်များအတွက် ဤလက်ကမ်းစာစောင် ကျောဘက်၌ဖော်ပြထားသည့် သင်နှင့်အနီးဆုံး IPC Health campus ကို ဆက်သွယ်ပါ။